

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

၂၀၁၅ ခုနှစ် ၊ စစ်ကိုင်းတိုင်းဒေသကြီး၏
ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ

၂၀၁၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ

(၂၀၁၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေအမှတ် ၄၁ ။)

၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်
(၂၀၁၅ ခုနှစ် ၊ ဧပြီလ ၁ ရက်)

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အပိုင်း ၁

အမည်နှင့်စတင်အကျိုးသက်ရောက်သည့်နေ့ရက်

- ၁။ (က) ဤဥပဒေကို ၂၀၁၅ ခုနှစ် ၊ စစ်ကိုင်းတိုင်းဒေသကြီး၏
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေ
ရမည်။
- (ခ) ဤဥပဒေပါပြဋ္ဌာန်းချက်များသည် ၂၀၁၅-၂၀၁၆
ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၅ ခုနှစ် ၊ ဧပြီလ ၁ ရက်
နေ့မှစတင် အကျိုးသက်ရောက်စေရမည်။

အပိုင်း ၂

တိုင်းဒေသကြီးအစိုးရအဖွဲ့၊
 တိုင်းဒေသကြီးလွှတ်တော်၊
 တိုင်းဒေသကြီးတရားလွှတ်တော်၊
 တိုင်းဒေသကြီးဥပဒေချုပ်၊
 တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊
 တိုင်းဒေသကြီးဝန်ကြီးဌာနများ၊
 တိုင်းဒေသကြီးအဆင့်ဦးစီးဌာနများနှင့်
 စည်ပင်သာယာရေးအဖွဲ့များ

၂။ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊
 တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး
 စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့်
 ဦးစီးဌာနများနှင့်စည်ပင်သာယာရေးအဖွဲ့များသည် တိုင်းဒေသကြီး၏
 ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။
 ထိုသို့ဆောင်ရွက်၍ ရသောရငွေများကို တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေသို့
 ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကိုတိုင်းဒေသကြီး
 ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။

၃။ (က) တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊
 တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး
 ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး
 ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့်ဦးစီးဌာနများနှင့်
 စည်ပင်သာယာရေး အဖွဲ့များ၏ ရငွေနှင့်သုံးငွေအတွက်
 တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည်
 ဇယား (၁)၊ (၂)၊ (၃)၊ နှင့် (၄) တို့တွင် မိမိနှင့် ယှဉ်တွဲ
 ဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်
 သုံးငွေတို့ကိုစီမံခန့်ခွဲခြင်း ပြုရမည်။

(ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည်
 မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိ
 လက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား
 လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

- (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ ၊ စည်းကမ်းများ ၊ အမိန့်များ ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်။

၄။ (က) တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့် ဦးစီးဌာနများ နှင့် စည်ပင်သာယာရေးအဖွဲ့များသည် ဤဥပဒေပါ ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသော ရငွေတို့ထက် တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေ၊ ရသောရငွေများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြသော ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများတွင် လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း၊ ထည့်သွင်းဖော်ပြရမည်။

(ခ) တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့် ဦးစီးဌာနများ နှင့် စည်ပင်သာယာရေးအဖွဲ့များသည် ဤဥပဒေပါ သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထားသော သုံးငွေ များအတွင်း ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲသည့် အသုံးစရိတ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပုဒ်မ ၃ ပုဒ်မခွဲ(ဂ) အရ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးစွဲသည့် အသုံးစရိတ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြလာသော ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

(ဂ) ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက် ပိုင်းမှ ဖြစ်ပေါ်လာသော အဖွဲ့အစည်းများ၏ လုပ်ငန်း လိုအပ်ချက်အရ မူလခွင့်ပြုငွေ ဘောင်အတွင်း ငွေလုံး ငွေရင်းအသုံးစရိတ် လွှဲပြောင်းသုံးစွဲခြင်းနှင့်ထပ်မံ လိုအပ်လျက်ရှိသော သာမန်အသုံးစရိတ်နှင့် ငွေလုံး ငွေရင်းအသုံးစရိတ်တို့အား တိုင်းဒေသကြီး၏ ပိုလျှံ အပ်နှံငွေများမှ လွှဲပြောင်းသုံးစွဲခြင်းတို့နှင့် ပတ်သက်၍ အကျိုးကြောင်း ရှင်းလင်းဖော်ပြချက်များနှင့်အတူ အနီးစပ်ဆုံး တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူပြီး ပြောင်းလဲခြင်းများကို အမှန် စာရင်းတွင်ထည့်သွင်း ဖော်ပြရမည်။

(ဃ) တိုင်းဒေသကြီး အစိုးရအဖွဲ့သည် အဖွဲ့အစည်းများ၏ လုပ်ငန်းလိုအပ်ချက်အရ ဤဥပဒေ၏ ဇယား(၁)နှင့် (၃)တို့တွင် ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ ခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း ဤဥပဒေ၏ ဇယား(၂)နှင့်(၄)တို့အရ ခွင့်ပြုထားသော အဖွဲ့အစည်း တစ်ခု၏ သုံးငွေများတွင် သာမန်သုံးငွေများ ပြောင်းလဲ ခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ငွေလုံးငွေရင်း သုံးငွေများတွင် လုပ်ငန်းစီမံကိန်းများ ပြောင်းလဲခြင်းမရှိ ဘဲမူလစီမံကိန်းတစ်ခုစီအတွင်း ငွေများပြောင်းလဲသုံးစွဲ ခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း စိစစ်သုံးသပ်၍ ပြောင်းလဲပေးနိုင်သည်။ ထိုသို့ ရငွေများနှင့်သုံးငွေများ ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော် သို့ တင်ပြသော ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်လာသော ပြောင်းလဲခြင်းများကို အမှန်စာရင်း တွင် လည်းကောင်းကိစ္စတစ်ရပ်ခြင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ထည့်သွင်းဖော်ပြရမည်။

- (င) သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့်ကြေးမြီသုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော် လည်းကောင်း၊ ငွေလုံးငွေရင်းသုံးငွေတွင် အဖွဲ့အစည်းတစ်ခုအတွင်း လုပ်ငန်းစီမံကိန်းတစ်ခုမှ အခြားလုပ်ငန်းစီမံကိန်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့် စပ်လျဉ်း၍သော် လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်၏ အတည်ပြုချက်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ပြောင်းလဲပေးနိုင်သည်။

ထိုသို့ ရငွေများနှင့်သုံးငွေများပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်သို့တင်ပြသော ၂၀၁၅-၂၀၁၆ ခုနှစ် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်လာသော သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်ငွေများပြောင်းလဲခြင်းကို ကိစ္စတစ်ရပ်ခြင်းအကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်အတွင်း အနီးကပ်ဆုံးကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီး ပြောင်းလဲပေးနိုင်သည်။

- (စ) တိုင်းဒေသကြီး အစိုးရအဖွဲ့သည် လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအစိုးရထံမှ ရယူဆောင်ရွက်နိုင်သည်။

၅။ တိုင်းဒေသကြီးအဆင့် ဌာန၊ အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

အပိုင်း ၃

တိုင်းဒေသကြီးအဆင့်နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ

၆။ တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် စီမံကိန်းရည်မှန်းချက်များအရ မိမိတို့၏ ဘဏ္ဍာငွေအပေါ် ရပ်တည်၍ လုပ်ငန်းများကို စီးပွားရေးဆန်ဆန် မိမိတို့၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။

၇။ (က) ဇယား(၅) နှင့်(၆)တို့တွင်ဖော်ပြထားသောငွေများသည် တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများက စီမံကိန်း ရည်မှန်းချက်များအရ ထမြောက် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် ရည်မှန်းထားသောငွေများ ဖြစ်သည်။

(ခ) တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေ နှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား(၅) နှင့်(၆)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်း ပြုရမည်။

(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ၊ ဤဥပဒေပါ ပြဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီဆောင်ရွက်ရမည်။

(ဃ) တိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများသည် လုပ်ငန်းလိုအပ်ချက်အရ ဤဥပဒေ၏ ဇယား(၅)တွင် ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျှော့ခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ဤဥပဒေ၏ ဇယား(၆) အရ ခွင့်ပြုထားသော အဖွဲ့အစည်းတစ်ခု၏ သုံးငွေများ တွင် သာမန်သုံးငွေနှင့် ငွေလုံးငွေရင်း သုံးငွေများ လွှဲပြောင်းသုံးစွဲခြင်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဤဥပဒေ၏ ပုဒ်မ (၄)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မခွဲ (ဃ) တို့တွင် ဖော်ပြထားသည့်အတိုင်း တိုင်းဒေသကြီး လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြောင်းလဲပေးနိုင် သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြသော ၂၀၁၅-၂၀၁၆ ခုနှစ် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်း များတွင် “အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ” ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်လာ သော သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် ငွေများ ပြောင်းလဲခြင်းကို ကိစ္စတစ်ရပ်ချင်း အကျိုး အကြောင်း ဖော်ပြချက်များနှင့်အတူ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အနီးကပ်ဆုံးကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြ၍ ခွင့်ပြုချက် ရယူပြီး ပြောင်းလဲပေးနိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

၁. ၄. ၂၀၁၅

(သာအေး)

ဝန်ကြီးချုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်

ဇယား(၁)

(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ								
			အခွန်အကောက်	တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများမှရငွေ	အခြား သာမန်ရငွေ	အတိုးရငွေ	ငွေလုံးငွေရင်း ရငွေ	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရငွေ	ကြေးမြီ		အဖွဲ့အစည်းများ တွင်ရင်းနှီးငွေမှ ရငွေ
									ထုတ်ချေးငွေ အတွက်ပြန်ရငွေ	ချေးယူရငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁	အစိုးရအဖွဲ့	တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ပေးသူ			၂၅၂.၁၂၂			၉၀၇၀.၀၀၀			
၂	လွှတ်တော်	တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးသူ			၀.၀၁၀						
၃	တရားရုံးများ	တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က တာဝန်ပေးသူ			၅၀၇.၀၁၂						

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်

ဇယား(၁)။ ။ အဆုံး

(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ								
			အခွန်အကောက်	တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများမှရငွေ	အခြား သာမန်ရငွေ	အတိုးရငွေ	ငွေလုံးငွေရင်း ရငွေ	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရငွေ	ကြေးမြီ		အဖွဲ့အစည်းများ တွင်ရင်းနှီးငွေမှ ရငွေ
									ထုတ်ချေးငွေ အတွက်ပြန်ရငွေ	ချေးယူရငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၄	ဥပဒေရုံးများ	တိုင်းဒေသကြီး ဥပဒေချုပ် သို့မဟုတ် တိုင်းဒေသကြီး ဥပဒေချုပ်က တာဝန်ပေးသူ			၀.၅၇၀						
၅	စာရင်းရုံးများ	တိုင်းဒေသကြီး စာရင်းစစ်ချုပ် သို့မဟုတ် တိုင်းဒေသကြီး စာရင်းစစ်ချုပ်က တာဝန်ပေးသူ			၀.၂၀၆						
	ပေါင်း				၃၀၀၉.၉၂၀			၉၀၇၀.၀၀၀			

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်

ဇယား(၂)

(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ						
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြွေးမြီ		အဖွဲ့အစည်းများတွင် ရင်းနှီးငွေ
							ထုတ်ချေးငွေ	ချေးယူရငွေအတွက် ပေးဆပ်ငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀
၁	အစိုးရအဖွဲ့	တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ပေးသူ	၂၆၃၀.၂၃၃		၄၀၇၀.၀၀၀	၂၂၃၀၉.၄၅၇			
၂	လွှတ်တော်	တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးသူ	၅၇၈.၃၄၆			၂၄.၂၀၀			
၃	တရားရုံးများ	တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က တာဝန်ပေးသူ	၅၁.၄၁၀						

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်

ဇယား(၂)။ ။ အဆုံး

(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ						
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြွေးမြီ		အဖွဲ့အစည်းများတွင် ရင်းနှီးငွေ
							ထုတ်ချေးငွေ	ချေးယူရငွေအတွက် ပေးဆပ်ငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀
၄ ဥပဒေရုံးများ		တိုင်းဒေသကြီး ဥပဒေချုပ် သို့မဟုတ် တိုင်းဒေသကြီး ဥပဒေချုပ်က တာဝန်ပေးသူ	၆၉၆ .၅၄၆			၂၉ .၅၀၀			
၅ စာရင်းရုံးများ		တိုင်းဒေသကြီး စာရင်းစစ်ချုပ် သို့မဟုတ် တိုင်းဒေသကြီး စာရင်းစစ်ချုပ်က တာဝန်ပေးသူ	၁၅၅၃ .၀၀၃			၁၀၇ .၂၀၀			
	ပေါင်း		၅၅၀၉ .၆၁၀		၄၀၇၀ .၀၀၀	၂၂၄၇၀ .၇၅၀			

[illegible]

တိုင်းဒေသကြီးအဆင့်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ

ဇယား(၃)။ ။ အဆက်

(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ								
			အခွန်အကောက်	တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများမှရငွေ	အခြားသာမန် ရငွေ	အတိုးရငွေ	ငွေလုံးငွေရင်း ရငွေ	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရငွေ	ကြေးမြီ		အဖွဲ့အစည်းများ တွင်ရင်းနှီးငွေမှ ရငွေ
									ထုတ်ချေးငွေ အတွက်ပြန်ရငွေ	ချေးယူရငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၅	ပြည်ထဲရေး	တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ပေးသူ			၁၀၈ .၃၀၆						
	၁ အထွေထွေအုပ်ချုပ်ရေး				၁၀၄ .၈၀၉						
	၂ အထူးစုံစမ်းစစ်ဆေးရေး				၀ .၀၂၅						
	၃ မီးသတ်				၃ .၅၅၂						
၆	သမဝါယမ	၎င်း			၁၁ .၉၃၉						
	၁ သမဝါယမ				၇ .၆၄၉						
	၂ အသေးစားစက်မှုလက်မှုလုပ်ငန်း				၃ .၉၉၀						
	၃ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း	၎င်း			၂၀၈ .၇၆၄						
၇	၁ ရေအရင်းအမြစ်အသုံးချရေး				၁၇၀ .၀၀၀						
	၂ စိုက်ပျိုးရေး				၁၃ .၃၈၀						
	၃ စက်မှုသီးနှံဖွံ့ဖြိုးရေး				၂၅ .၃၈၄						
	၄ မွေးမြူရေးနှင့်ရေလုပ်ငန်း	၎င်း			၂၄ .၄၄၅						
၈	၁ ငါးလုပ်ငန်း				၁၁ .၀၇၅						
	၂ မွေးမြူရေးနှင့်ကုသရေး				၁၃ .၃၇၀						
	၃ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ	၎င်း			၂၀ .၃၈၄						
	၁ သစ်တော				၂၀ .၀၇၅						
၉	၂ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး				၀ .၃၀၉						
	၃ ပတ်ဝန်းကျင်ထိန်းသိမ်းရေး										
	အားကစား	၎င်း			၃၀ .၉၈၂						
	၁ အားကစားနှင့်ကာယပညာ				၃၀ .၉၈၂						

တိုင်းဒေသကြီးအဆင့်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ

ဇယား(၃)။ ။ အဆုံး

(ကျပ်သန်းပေါင်း)

အမှတ်စဉ်		အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ								
				အခွန်အကောက်	တိုင်းဒေသကြီးအဆင့်နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများမှရငွေ	အခြားသမန်ရငွေ	အတိုးရငွေ	ငွေလုံးငွေရင်းရငွေ	ပြည်ထောင်စုထောက်ပံ့ငွေမှရငွေ	ကြေးမြီ		အဖွဲ့အစည်းများတွင်ရင်းနှီးငွေမှရငွေ
										ထုတ်ချေးငွေအတွက်ပြန်ရငွေ	ချေးယူရငွေ	
၁		၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁၁	ဘဏ္ဍာရေး	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ်တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ပေးသူ							၁၇၀၄၁၀ .၈၄၈			
၁၂	၁ ရသုံးမှန်းခြေငွေစာရင်း အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု	၎င်း			၀ .၀၆၉				၁၇၀၄၁၀ .၈၄၈			
၁၃	၁ စီမံကိန်းရေးဆွဲရေး ဆောက်လုပ်ရေး	၎င်း			၀ .၀၆၉							
	၁ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၂ လမ်းဦးစီးဌာန				၁၅၅ .၀၀၆ ၄၀ .၀၀၆ ၁၁၅ .၀၀၀							
၁၄	စည်ပင်သာယာရေးအဖွဲ့များ	၎င်း			၉၇၄၀ .၇၈၃							
ပေါင်း									၁၇၀၄၁၀ .၈၄၈			
				၃၃၇၀ .၀၆၄		၁၀၃၀၀ .၇၂၈			၁၇၀၄၁၀ .၈၄၈			

တိုင်းဒေသကြီးအဆင့်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ

ဇယား(၄)

(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ						
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြွေးမြီ		အဖွဲ့အစည်းများတွင် ရင်းနှီးငွေ
							ထုတ်ချေးငွေ	ချေးယူရငွေအတွက် ပေးဆပ်ငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀
၁	ပြည်ထဲရေး	တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ပေးသူ	၁၃၆.၂၆.၄၀၇		၂၀.၀၀၀	၃၀၀၆.၅၁၀			
	၁ အထွေထွေအုပ်ချုပ်ရေး		၁၁၇၀၂.၀၆၀		၂၀.၀၀၀	၁၅၂၂.၈၂၀			
	၂ အထူးစုံစမ်းစစ်ဆေးရေး		၁၉၀.၇၆၂			၁၅.၀၀၀			
	၃ မီးသတ်		၁၆၅၃.၅၀၅			၂၂၆၈.၆၉၀			
	၂ သမဝါယမ	၎င်း	၁၆၈၃.၇၀၂			၂၀.၆၂၀			
	၁ သမဝါယမ		၁၆၁၆.၇၇၀			၁၂.၇၀၀			
	၂ အသေးစားစက်မှုလက်မှုလုပ်ငန်း (အထက်တန်းရက်ကန်းကျောင်း-မုံရွာ)		၆၆.၉၃၂			၇.၉၂၀			
	၃ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း	၎င်း	၁၀၄၆၁.၇၁၀			၂၆၉၄.၀၂၆			
	၁ ရေအရင်းအမြစ်အသုံးချရေး		၆၉၀၆.၃၅၁			၂၅၀၆.၀၂၀			
	၂ စိုက်ပျိုးရေး		၂၇၇၈.၁၂၀			၉၈.၃၀၆			
၄	၃ စက်မှုသီးနှံဖွံ့ဖြိုးရေး		၇၇၇.၃၃၂			၉.၇၀၀			
	၄ မွေးမြူရေးနှင့် ရေလုပ်ငန်း	၎င်း	၁၂၃၆.၈၆၄			၇၂.၄၀၂			
	၁ ငါးလုပ်ငန်း		၃၄၈.၃၁၇			၁၉.၈၇၉			
	၂ မွေးမြူရေးနှင့် ကုသရေး		၈၈၈.၅၄၇			၅၂.၆၀၃			
၅	ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ	၎င်း	၃၁၇၇.၅၅၈			၁၆၂.၉၁၄			
	၁ သစ်တော		၂၃၂၂.၈၄၈			၃၇.၄၈၀			
	၂ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး		၇၅၅.၇၁၆			၉၀.၀၃၄			
	၃ ပတ်ဝန်းကျင်ထိန်းသိမ်းရေး		၆၈.၈၇၄			၃၅.၄၀၀			

တိုင်းဒေသကြီးအဆင့်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ

ဇယား(၄)။ ။ အဆုံး

(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ						
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြွေးမြီ		အဖွဲ့အစည်းများတွင် ရင်းနှီးငွေ
							ထုတ်ချေးငွေ	ချေးယူရငွေအတွက် ပေးဆပ်ငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀
၆	အားကစား	တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ပေးသူ	၆၂၃.၇၁၇			၂၀၈၄.၄၈၂			
၇	၁ အားကစားနှင့်ကာယပညာ		၆၂၃.၇၁၇			၂၀၈၄.၄၈၂			
၈	ဘဏ္ဍာရေး	၎င်း	၁၁၇.၇၆၃			၁၅.၂၀၅			
၉	၁ ရသုံးမှန်းခြေငွေစာရင်း		၁၁၇.၇၆၃			၁၅.၂၀၅			
၁၀	အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု	၎င်း	၁၀၃၄.၂၀၀			၆၈.၂၁၀			
၁၁	၁ စီမံကိန်းရေးဆွဲရေး		၁၀၃၄.၂၀၀			၆၈.၂၁၀			
၁၂	ဆောက်လုပ်ရေး	၎င်း	၅၆၅၃.၂၉၀၆			၄၈၉၇.၆၈၀			
၁၃	၁ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန		၁၄၇.၄၇၀			၁၀၇၁၆.၁၈၀			
၁၄	၂ လမ်းဦးစီးဌာန		၅၆၃၈၅.၄၃၆			၃၈၂၈၁.၅၀၀			
၁၅	အလုပ်သမား	၎င်း	၄၀.၈၈၇			-			
၁၆	၁ ဗဟိုပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံး		၄၀.၈၈၇			-			
၁၇	စည်ပင်သာယာရေးအဖွဲ့များ	၎င်း	၅၄၂၇.၇၁၇			၆၂၄၈.၃၂၁			
	ပေါင်း		၉၃၉၆၃.၄၄၁		၂၀.၀၀၀	၆၄၁၆၂.၃၇၀			

တိုင်းဒေသကြီးအဆင့်နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

ဇယား(၅)

(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ								အဖွဲ့အစည်းများတွင် ရင်းနှီးငွေမှ ရငွေ
			အခွန်အကောက်	တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများမှရငွေ	အခြားသာမန်ရငွေ	အတိုးရငွေ	ငွေလုံးငွေရင်းရငွေ	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရငွေ	ကြွေးမြီ		
									ထုတ်ချေးငွေအတွက် ပြန်ရငွေ	ချေးယူရငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉		၁၀	
၁	လျှပ်စစ်စွမ်းအား	တိုင်းဒေသကြီး			၂၄၉.၄၇၄						
		ဝန်ကြီးချုပ် သို့မဟုတ်									
		တိုင်းဒေသကြီး									
		ဝန်ကြီးချုပ်က တာဝန်ပေးသူ									
၂	လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး				၂၄၉.၄၇၄						
	သတ္တုတူး	၄င်း			၇.၀၅၀						
	မြန်မာ့ဆားနှင့်အဏ္ဏဝါဓါတုဗေဒ				၇.၀၅၀						
	ပစ္စည်းထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေး										
	ပေါင်း				၂၅၇.၀၂၄						

တိုင်းဒေသကြီးအဆင့်နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

ဇယား(၆)

(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ						
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြေးမြီ		အဖွဲ့အစည်းများတွင် ရင်းနှီးငွေ
							ထုတ်ချေးငွေ	ချေးယူရငွေအတွက် ပေးဆပ်ငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀
၁	လျှပ်စစ်စွမ်းအား	တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ပေးသူ	၁၀၀၂.၇၇၃			၅၁၀၃.၄၂၃			
၂	လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး သတ္တုတူး မြန်မာ့ဆားနှင့်အဏ္ဏဝါဓါတုဗေဒ ပစ္စည်းထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေး	၄င်း	၁၀၀၂.၇၇၃ ၃၆.၉၄၁ ၃၆.၉၄၁			၅၁၀၃.၄၂၃			
	ပေါင်း		၁၀၃၉.၇၁၄			၅၁၀၃.၄၂၃			